

ဆေးအမည် - မက်ဂါမိုက်စီး

အစွမ်းရှိပစ္စည်း(a.i) - Folpet 25% + Fosety-Aluminium 50% WDG

ဆေးအာနိသင်

- ထိသေနှင့် ပင်လုံးပျံ့အာနိသင်ရှိ ရောဂါကာကွယ်ကုသဆေးဖြစ်သည်။
- ဆေးအား အပင်၏ အရွက်၊ အမြစ်များမှ စုပ်ယူပြီး အပင်၏ အစာရေကြောစည်းတစ်လျှောက် အထက်အောက် ပျံ့နှံ့နိုင်သည့် အာနိသင်ရှိသည်။
- အမျိုးမျိုးသောရောဂါများကို နှိမ်နင်းပေးနိုင်ပြီး မှိုရောဂါသတ်ဆေးအဖြစ်သာမက ဘက်တီးရီးယားသတ်ရောဂါ ကာကွယ်ဆေးအနေဖြင့်ပါ အသုံးပြုနိုင်ပါသည်။
- ဆေးသည် ဆဲလ်ကွဲပွားမှု၊ မှိုမျှင်ကြီးထွားမှု၊ မှိုစပိုင်းထုတ်မှုနှင့် မှိုမျိုးစေ့မျိုးညှောင့်ပေါက်မှုများကို ဟန့်တားပေးနိုင်ပါသည်။
- ဆေးတွင် ဖော့စဖိုနစ်အက်စစ်ဓါတ်လည်း ရှိသည့်အတွက် မှိုနှင့် ဘက်တီးရီးယားများကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါသည်။
- ဆေးအား ဆေးရည်စိမ်ခြင်း၊ မျိုးစေ့လူးနယ်ခြင်း၊ ပက်ဖျန်းခြင်းနှင့် အပင်ခြေတဝိုက်ရှိ မြေထဲသို့ ထည့်ပေးခြင်းများကဲ့သို့ အသုံးပြုနိုင်ပါသည်။

အကျိုးကျေးဇူးများ

- ဆေးအာနိသင် အထက်အောက်ပျံ့နှံ့နိုင်သည့်အတွက် အဖူး၊ အညွန့်များ အပါအဝင် အပင်အစိတ်အပိုင်းများအားလုံးကို ရောဂါမဖြစ်စေရန် ကောင်းကောင်းကာကွယ်ပေးနိုင်ပါသည်။
- သီးနှံ၏ ခုခံနိုင်စွမ်းအားကို လှုံ့ဆော်ပေးပြီး ကျန်းမာသန်စွမ်းစေပါသည်။
- အာနိသင်ကြာရှည်ခံသည့်အတွက် ရာသီဥတုအပေါ်မူတည်၍ ရက် (၃၀) အထိ ရောဂါများကို သိသိသာသာ ကာကွယ်ပေးနိုင်ပါသည်။
- အထူးသဖြင့် မြေဆောင်၊ မျိုးစေ့ဆောင်နှင့် လေဆောင်ရောဂါများမှ ကာကွယ်ပေးနိုင်ပါသည်။

သုံးစွဲရန်အညွှန်း

သီးနှံ	နှိမ်နင်းနိုင်သောရောဂါများ	ဆေးနှုန်းထား	အသုံးပြုနည်းလမ်း/ အသုံးပြုချိန်
စပါး၊ ပြောင်း	ရွက်ဖုံးခြောက်၊ ဘက်တီးရီးယားရွက်စင်း၊ ဘက်တီးရီးယားရွက်ခြောက်၊ ရွက်ခြောက်ရောဂါ	ရေ (၁၆) လီတာလျှင် (၂၀-၄၀) ဂရမ်	ကြိုတင်ကာကွယ်အသုံးပြုရန်
ပဲမျိုးစုံ	ဖားဥမှို၊ ခါးရို၊ မြစ်ခြောက်ဆွေး၊ ဘက်တီးရီးယားရွက်ခြောက်၊ မြစ်ပုပ်နှင့်ရွက်ခြောက်	ရေ (၁၆) လီတာလျှင် (၂၀-၄၀) ဂရမ်	ရောဂါအစပြုချိန်တွင် အသုံးပြုရန် (သို့) ကြိုတင်ကာကွယ်အသုံးပြုရန်

နှမ်း	နှမ်းရိုးမဲ/ရိုးချောင်း၊ ခါးရိုး/မြစ်ပုပ်၊ ပင်နာကျ	ရေ (၁၆) လီတာလျှင် (၂၀-၄၀) ဂရမ်	ရောဂါအစပြုချိန်တွင် အသုံးပြုရန် (သို့) ကြိုတင်ကာကွယ်အသုံးပြုရန်
ဝါ	ပင်ရင်းပုပ်/အခြောက်ပုပ်၊ ဝါဒေါင့်ကွက်လက်မည်း	ရေ (၁၆) လီတာလျှင် (၂၀-၄၀) ဂရမ်	ကြိုတင်ကာကွယ်အသုံးပြုရန်
ကွမ်းရွက်	ပင်ခြေပုပ်/ ဒေါင်းမြီးကွက်၊ မြစ်ဆွေး၊ ဖားဥမှို	ရေ (၁၆) လီတာလျှင် (၂၀-၄၀) ဂရမ်	ကြိုတင်ကာကွယ်အသုံးပြုရန်
ဟင်းသီးဟင်းရွက်များ- သခွား၊ ခရမ်းချဉ်၊ အာလူး၊ မုန်ညင်းမုန်လာများ	ဒေါင်းနီးရွက်ခြောက်၊ ဖားဥမှို၊ သံချေးဖြူ၊ ခါးရိုးရွက်ခြောက်၊ နှောင်းပင်နာကျ(လောင်)၊ အာလူးပန်းရောင်ဥပုပ်၊ မြစ်ပုပ်၊ ကြက်သွန်ရွက်ခြောက်	ရေ (၁၆) လီတာလျှင် (၂၀-၄၀) ဂရမ်	ရောဂါအစပြုချိန်တွင် အသုံးပြုရန် (သို့) ကြိုတင်ကာကွယ်အသုံးပြုရန်
သစ်သီးများ- ရှောက်သံပရာ၊ စပျစ်၊ စတော်ဘယ်ရီ၊ ထောပတ်၊ နာနတ်၊ ပန်းသီး၊ ဖရဲသခွားမွှေး	ဒေါင်းနီးရွက်ခြောက်၊ ဖားဥမှို၊ မြစ်ပုပ်၊ ပျော့ပုပ်၊ ချေးဖတ်	ရေ (၁၆) လီတာလျှင် (၂၀-၄၀) ဂရမ်	ရောဂါအစပြုချိန်တွင် အသုံးပြုရန်
အလှစိုက်ပန်းပင်များ- နှင်းဆီ၊ ဂန္ဓမာ	ဒေါင်းနီးရွက်ခြောက်၊ နှင်းဆီရွက်နက်ပြောက်၊ သံချေးဖြူ	ရေ (၁၆) လီတာလျှင် (၂၀-၄၀) ဂရမ်	ရောဂါအစပြုချိန်တွင် အသုံးပြုရန်

Name - Mega Mycee

a.i - Folpet 25% + Fosety-Aluminium 50% WDG

Product Feature

- It is contact and systemic, strong protective and curative properties.
- It is absorbed quickly through leaves and roots, and moves both upwards and downwards through the vascular system of plant.
- It is a broad-spectrum, and used as a not only fungicide but also bactericide.
- It inhibits normal cell division, mycelial growth, sporulation and spore germination of a broad-spectrum of microorganisms.
- It also has phosphonic acid to protect crops from fungi and bacteria.
- It can be used as a dip treatment or seed treatment, foliar spray and soil drenches.

Advantages

- Its two way movement provides complete protection to all parts of the plant, including new growth.
- It stimulates defense mechanisms, enhances plant vigor.
- It has long-lasting effects, so it prevents from diseases up to 30 days depending on the weather condition.
- It is highly prevents all parts of the plant from soil-, seed- and air-borne diseases.

Uses and Recommendations

Crops	Target Pests	Dosage	Applicable Method/ Applicable Time
Paddy, Maize	Sheath Blight, Bacterial Leaf Streak, Bacterial Leaf Blight, Banded Leaf and Sheath Blight	(20-40) g per (16) L of water	Preventively when conditions are favorable for disease development
Legumes	Powdery mildew, Damping-off, Dry Root Rot/Stem Canker, Common Blight, Bacterial blight, Root Rot and Leaf blight	(20-40) g per (16) L of water	Apply at the initial stage of the diseases or preventively when conditions are favorable for disease development

Sesame	Stem and Root Rot/Charcoral Rot, Damping-off/ Root Rot, Phytophthora Blight	(20-40) g per (16) L of water	Apply at the initial stage of the disease or preventively when conditions are favorable for disease development
Cotton	Damping-off, Angular leaf spot	(20-40) g per (16) L of water	Preventively when conditions are favorable for disease development
Betel vine	Phytophthora leaf spot, Root rot, Powdery mildew	(20-40) g per (16) L of water	Preventively when conditions are favorable for disease development
Vegetables: Cucumbers, Tomatoes, Potato, Brassica	Downy mildew, Powdery mildew, White Rust, Damping-off, Phytophthora blight, Late blight, Pink Rot, Root Rot, Leaf Blight (Blast)	(20-40) g per (16) L of water	Apply at the initial stage of the disease or preventively when conditions are favorable for disease development
Fruits: Citrus, Grapes, Strawberries, Avocado, pineapple, apple, melons	Downy mildew, Powdery mildew, Root rot, Botrytis rot, scab	(20-40) g per (16) L of water	Apply at the initial stage of the diseases
Ornamentals: Rose, Chrysanthemum	Downy mildew, Black spot, White rust	(20-40) g per (16) L of water	Apply at the initial stage of the diseases